

# ကြက်ခြေနီသတင်းစာစောင်

ဖေဖော်ဝါရီလသတင်းစာစောင်

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးပစ္စည်းများထောက်ပံ့



ရန်ကုန်၊ ဖေဖော်ဝါရီလ ၈  
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများဖြစ်သည့် နော်ဝေး ကြက်ခြေနီအသင်း၊ ဒိန်းမတ်ကြက်ခြေနီအသင်း၊ ဂျာမနီကြက်ခြေနီအသင်း၊ တူရကီလခြမ်းနီအသင်းနှင့် ဆွီဒင်ကြက်ခြေနီအသင်း တို့ပူးပေါင်းပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းသည့် COVID-19 ကြိုတင်ကာကွယ်ရေး အတွက် ဒေါ်လာ ၁၆,၅၀၀ နှင့်ညီမျှသော Personal Protective Equipment ၂၅၀ စုံ နှင့် ဆေးပစ္စည်း တို့ကိုလှူဒါန်းခဲ့ပါသည်။ အခမ်းအနားတွင် အသင်းဥက္ကဋ္ဌမှ လှူဒါန်းခြင်းအကြောင်းနှင့် ဆက်လက်ပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များကို တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ

ကို လမ်းညွှန်မှာကြားခဲ့ပါသည်။  
ဆက်လက်ပြီးအသင်းဒုတိယဥက္ကဋ္ဌနှင့် IFRC မှ Head of Country Office မှ တင်ပြဆွေးနွေးမှုများကို ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။ ယင်းနောက် လှူဒါန်းပစ္စည်းများကို အသင်းဥက္ကဋ္ဌမှ ပြည်ထောင်စုဝန်ကြီးသို့လွှဲပြောင်း ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။  
အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့်တာဝန်ရှိသူများ၊ အသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်နှင့်ဒုတိယဥက္ကဋ္ဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC) မှ Mr. Joy Singhal (Head of Country Office) နှင့် Joseph Muyambo (Programme Coordinator) ၊ ဂျာမနီကြက်ခြေနီအသင်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

## မြန်မာနိုင်ငံကြက်ခြေနီအသင်း ကချင်ပြည်နယ်အစိုးရသို့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးပစ္စည်းများထောက်ပံ့

၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလ ၆ ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်နှင့်အဖွဲ့သည် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်အား ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံပြီး ကြက်ခြေနီအသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကချင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဦးလှိုင်၊ ကြီးနေလင်းထွန်း၊ လူမှုရေးဝန်ကြီးဌာနဝန်ကြီးဦးနေဝင်း၊ ဥပဒေချုပ်ဦးဒီဆင်ရမ်၊ အတွင်းရေးမှူးဦးထွန်းဇော်နှင့် ညွှန်ကြားရေးမှူးတို့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင်း၊ ကချင်ပြည်နယ်ကြက်ခြေနီကြပ်မူကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထောက်ပံ့ပစ္စည်းများအဖြစ်ကချင်ပြည်နယ်ရောဂါရှာဖွေရေးစခန်းများအတွက် family tent (၁၁)ခု၊ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ family tent (၃)ခုကိုလည်းကောင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကချင်ပြည်နယ်အစိုးရသို့ ခွဲစိတ်ခန်းသုံးနာခေါင်းစည်း (၁၀၀၀)ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၆ ရက်နေ့က ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှတစ်ဆင့် ပေါင်စန်းတရုတ်ကြက်ခြေနီအသင်းသို့ ခွဲစိတ်ခန်းသုံးနာခေါင်းစည်း (၇၀၀)၊ N95 နာခေါင်းစည်း(၁၀၀)၊ ကချင်ပြည်နယ်အတွင်း ရောဂါကူးစက်နိုင်ချေရှိသောမြို့နယ် (၁၀)မြို့နယ်အတွက် နာခေါင်းစည်း(၂၀၀၀) စသည်တို့ကို အသီးသီးထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

# အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် အသင်း၏ ဦးဆောင်အုပ်ချုပ်သူများ အတွက်လုပ်ငန်းများ မိတ်ဆက်ခြင်းအစီအစဉ်ဖွင့်ပွဲတက်ရောက်



နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၃

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ အသင်းဌာနချုပ်စုဝေးခန်းမတွင် ကြက်ခြေနီ အသင်း၏ ဦးဆောင်အုပ်ချုပ်သူများအတွက် လုပ်ငန်းများ မိတ်ဆက်ခြင်းအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါ သည်။

အခမ်းအနားဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဋ္ဌဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့် ဝန်ထမ်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ ဒုတိယပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီ လူငယ်ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ စုစုပေါင်း(၉၁)ဦး တက်ရောက်ခဲ့ပါ သည်။

အသင်း ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ အလုပ်အမှုဆောင်အဖွဲ့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ အဆင့်ဆင့်ကျင်းပပြုလုပ်ပြီးပြန်မီအခါ ကြက်ခြေနီအသင်းဥပဒေအရ ရွေးချယ်ခံရသည့်သူများဖြစ်ကြောင်း၊မိမိတို့နိုင်ငံတွင်အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နှစ်လည်းဖြစ်သည့်အတွက်သင့်တင့်သည့်အခန်းကဏ္ဍမှပါဝင် ဆောင်ရွက်ရန်လိုကြောင်း၊ ယခုတွေ့ဆုံ ဆွေးနွေးပွဲတွင် မူဝါဒများကိုချမှတ်ပေးမည်ဖြစ်သည့်အတွက် အချိန်ပြည့်တက်ရောက်ရန်လိုကြောင်း၊ ရရှိသည့် အသိပညာများနှင့် အချက်အလက်များကို ပြန်လည်မျှဝေပေးစေလိုကြောင်း၊ အသင်းနှင့် တပ်ဖွဲ့အကြားညီညွတ်ညွတ်နှင့် လုပ်ငန်းများမှိုမိုဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အထက်အောက် Hierachy စနစ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ နည်းဥပဒေများအတိုင်း ပြုမူဆောင်ရွက်စေချင်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဆင့်တိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုရှိရန်လိုကြောင်း၊ အကြံပေးစာများကိုလည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများလုပ်ဆောင်ရာတွင် စာရင်းဇယားမှန်ကန်စွာ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းများရှိ သိုလှောင်ရုံများကိုလည်း ကြံ့ခိုင်မှုစစ်ဆေးရန်နှင့် လိုအပ်သည်များကို စဉ်ဆက်မပြတ်သုံးသပ်ရန်လိုကြောင်း၊ Red Cross Management Infor-

mation စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်သဖြင့် သင်တန်းများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ Data များ ကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ကြောင်း၊ IT နည်းပညာ ကို ပြည့်ပြည့်ဝဝ အသုံးပြုရန်လိုအပ်ကြောင်း၊ မြို့နယ်များတွင် ရုံးမြေ နေရာများကို ဥပဒေနှင့်အညီ မြေပိုင်ဆိုင်မှုများ လုပ်ဆောင်ထားရန် လိုအပ်ကြောင်း၊ ခရိုင်များနှင့် ပြည်နယ်တိုင်းများမှလည်း လိုအပ်သည့် အကူအညီများကို ပေးစေလိုကြောင်း၊ စီမံချက်များ လုပ်ကိုင် ဆောင်ရွက်ရာတွင်လည်း အသင်းခွဲ ဖွဲ့ပြီးတိုးတက်မှု ကိုပါလုပ်ဆောင်စေလိုကြောင်း၊ သို့မှသာ အသင်းခွဲများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး အသင်းသား အရေအတွက် တိုးတက်လာနိုင်ကာ စွမ်းဆောင်ရည်များ တိုးတက်လာမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မူဝါဒများ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ မူဝါဒများကိုလည်း လေ့လာ သုံးသပ်ပြီး လုပ်ဆောင်စေလိုကြောင်း၊ ကြက်ခြေနီ တပ်ဖွဲ့မှူးများကိုလည်း ရွေးချယ်တာဝန် ပေးထားပြီး ဖြစ်ပါသဖြင့် တပ်ဖွဲ့ရေးရာနှင့် ပတ်သတ်သည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ နိုင်ငံအနေဖြင့် လူငယ်များသည် အရေးပါသည့်အခန်း ကဏ္ဍမှာ ပါဝင် နေသည့် ဖြစ်သဖြင့် ကြက်ခြေနီလူငယ်ခေါင်းဆောင်များ အနေဖြင့် မိမိတို့ရပ်ရွာတွင် လူငယ်များကို ဦးဆောင်ရာ၌ မိမိတို့၏ ရည်မှန်း ချက်များကို လေးလေးနက်နက် ဂရုပြု လုပ်ဆောင်စေလိုကြောင်း၊ နိုင်ငံတော်၏ လူငယ် မူဝါဒနှင့် ကိုက်ညီသည့် လူငယ်မူဝါဒကို သုံးသပ် ပြင်ဆင်နေပြီ ဖြစ်သဖြင့် မကြာမီ ထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့များတွင် ကျောင်းများ၊ တက္ကသိုလ်များ၌ ကျောင်းသူ/သားများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချနေသည်ကို တွေ့ရသည့် အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း၊ COVID-19 ဝိုင်းရပ်စ်ကူးစက်မှု လျော့ချနိုင်ရန်အတွက် ရပ်ရွာလူထုကြားတွင် အသိပညာများ ပိုမိုပြုလုပ်ရန်နှင့် စနစ်တကျလက်ဆေးနည်းများကိုလည်း ပြသပေးရန်လိုကြောင်း မှာကြားခဲ့ပါသည်။ ယင်းနောက် ဖွင့်ပွဲ အခမ်းအနားကိုအောင်မြင်စွာ ရပ်သိမ်းခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ အချိန်ပြည့်အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ လူငယ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၃ရက်နေ့မှ ၁၄ရက်နေ့ထိ ၂ရက်တာ ပြုလုပ်ခဲ့ပြီး ကြက်ခြေနီလှုပ်ရှားမှုအကြောင်း၊ အခြေခံမူ(၇)ချက်၊ ကြက်ခြေနီ အမှတ်အသားအကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် အခြေခံစည်းမျဉ်းများအကြောင်း၊ လူမှုကွန်ယက် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းများကို ရှင်းလင်း ဆွေးနွေးခြင်းနှင့် အန္တရာယ်ကင်းစွာ သွားရောက် လုပ်ကိုင်ခြင်း ဆိုင်ရာ မူဘောင်များ အကြောင်း ရှင်းလင်း ဆွေးနွေးခြင်း၊ COVID 19 ဝိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြက်ခြေနီလှုပ်ရှားမှု အကြောင်း၊ အမျိုးသားအသင်းများ၏ အရန်အင်အား အခန်းကဏ္ဍ အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး၏ အခန်း ကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အခြေခံ ကျင့်ဝတ်စည်းကမ်းများ၊ မရိုးမသားပြုခြင်းနှင့် အကျင့်ပျက် လာဘ်စားခြင်းကို ကာကွယ်တားဆီးခြင်းနှင့် ထိန်းချုပ်ခြင်း ဆိုင်ရာ မူဝါဒ၊ ပြည်နယ်/တိုင်း/ခရိုင်ကြီးကြပ်ကော်မတီများ၊ မြို့နယ်အသင်းခွဲ အမှုဆောင်များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်း ဆွေးနွေးခြင်း၊ တပ်ဖွဲ့ဆိုင်ရာအကြောင်း စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။



# ကိုရီးယားကြက်ခြေနီလူငယ်များ သုံးခွမြို့နယ်နှင့် သန်လျင်မြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် လူမှုကရုဏာလှုပ်ရှားမှုများပြုလုပ်

သန်လျင်၊ ဖေဖော်ဝါရီလ ၂

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ကိုရီးယား ကြက်ခြေနီလူငယ်များနှင့် အုပ်ချုပ်သူများသည် ရန်ကုန်တိုင်းဒေသကြီး၊သုံးခွ မြို့နယ်နှင့် သန်လျင်မြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် လူမှုကရုဏာ လှုပ်ရှားမှုများကိုမြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီစေတနာလုပ်အား ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။



လုပ်ငန်းများဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီး ကြပ်မူကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးကြည်၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းဖြူဖြူမြင့်နှင့် တာဝန်ရှိ သူများ၊ ရန်ကုန်(တောင်ပိုင်း)ခရိုင် ကြက်ခြေနီကြီးကြပ်မူကော်မတီ အတွင်း ရေးမှူး ဦးနေလင်းထွန်းနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်(၂၃ဦး၊ ကိုရီးယားကြက်ခြေနီအသင်းမှ Director of Korean Red Cross Youth Chungbuk Chapter ဖြစ်သူ Mr.Yunkee Cho ဦးဆောင်သော ကြက်ခြေနီလူငယ် (၄၈)ဦးတို့က လူမှုကရုဏာ လှုပ်ရှားမှုများကို ပါဝင်ဆောင် ရွက်ခဲ့ကြပါသည်။

ကျိုက်အင်း အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၂ရက်နှင့် ၃ရက်နေ့တွင် သန်လျင်မြို့နယ်ရှိ ကရင်ဆိပ်ကျေး ရွာအခြေခံပညာအလယ်တန်းကျောင်းတွင်လည်းကောင်း၊ ဖေဖော်ဝါရီလ ၄ရက်နှင့် ၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့သစ် အလယ်ရပ်ကွက်၊ သိမ်ကျောင်းလမ်းရှိ ဗဟိုအခြေခံပညာ မူလတန်းလွန် ကျောင်းတို့တွင် လူမှုကရုဏာလှုပ်ရှားမှုများ၊ ယဉ်ကျေးမှုဖလှယ်ခြင်းများ၊ နာခေါင်းစည်းအသုံးပြုပုံ၊ စနစ်တကျလက်ဆေးခြင်း၊ အလှူငွေပေးအပ် ခြင်းအစရှိသည့် လူမှုကရုဏာလှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြပါသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ

## မိုင်းထိလူနာအား ကြက်ခြေနီက ရှေးဦးပြုစုပေး

ကျောက်မဲ၊ ဖေဖော်ဝါရီလ ၂

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ မန်ခေါက်အုပ်စု၊ မန်ကန်ကျေးရွာတွင် မိုင်းထိ ခိုက်မှုဖြစ်ပွားခဲ့ရာကျောက်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက် ခြေနီဒုတိယတပ်ဖွဲ့ခွဲမှူး ဒေါ်ဥမ္မာလှိုင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၄) ဦးတို့က အိမ်တမောင်လူမှုကူညီရေးအသင်းသား(၄)ဦးတို့နှင့်အတူ ယင်း အသင်းပိုင်လူနာတင်ယာဉ်(၂)စီးဖြင့် ကူညီခဲ့ကြပါသည်။



ဖြစ်စဉ်တွင် အသက်(၂၀)နှစ်မိုင်းမောင်နိုင်နှင့် အသက်(၂၀)နှစ်အိုက်တမ်းတို့ ထိခိုက်မှုရှိခဲ့ပြီး လူနာများအား ရှေးဦးပြုစုပေးခြင်းနှင့် မိုင်းငေါ့မြို့နယ်၊မန်ခေါက် အုပ်စု၊ မန်ကန်ကျေးရွာမှ ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရသူများ အရေးပေါ်လိုအပ်နေသည့် စောင့်(၁)ထည်၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းတစ်ပတ်စာ(၁)စုံတို့ကို ကျောက်မဲမြို့နယ် ကြက်ခြေနီအသင်းခွဲက ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

## ဒါးက အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မူကော်မတီက ကြီးမှူးပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က ဒါးက အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မူကော်မတီဥက္ကဋ္ဌ ဦးမန်းကြည်ရွှင်၊ တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဝင်းမြင့်၊ ပုသိမ်ခရိုင်ကြက်ခြေနီကြီးကြပ်မူကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ကနဦးထောင့်မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌ ဦးညွန့်လွင်၊ ခရိုင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ဒါးက အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးထွန်းလွင်နှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၂၉၄) ဦးတက်ရောက်ခဲ့ပါသည်။

အခမ်းအနား အဖွင့်အမှာစကားကို တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မူကော်မတီဥက္ကဋ္ဌမှပြောကြားပြီး တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့ကအမှာစကားပြောကြားပြီးနောက် သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုများချီးမြှင့်ကာ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

# မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၉)ဦး တစ်သက်တာအခမဲ့ဆေးကုသခွင့်ချီးမြှင့်ခံရ



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့က ကြက်ခြေနီစေတနာလုပ်အားရှင်(၉)ဦးအား တစ်သက်တာအခမဲ့ဆေးကုသခွင့် ချီးမြှင့်လိုက်ကြောင်းသိရှိရပါသည်။

အကြိမ်(၁၀၀)နှင့်အထက် သွေးလှူဒါန်းခဲ့ကြသည့် ကြက်ခြေနီစေတနာ

## သံဈေးမီးလောင်မှုတွင် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၈၀)ဦးခန့်ပါဝင်ကူညီ

ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၀)

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်၀၆:၀၅အချိန်ခန့်က ရန်ကုန် တိုင်းဒေသကြီး၊ လသာမြို့နယ်(၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ သံဈေးတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှကြက်ခြေနီစေတနာလုပ်အားရှင်(၁၈၀)ဦးသည် သတင်းရရှိခြင်းအချိန်နှင့်တပြေးညီ ထိခိုက်ဒဏ်ရာရသူ(၈၂)ဦးကို ရှေးဦးပြုစုခြင်းနှင့် (၁၆) ဦး အားဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါနေ့ နံနက် ၈:၃၀ တွင်မီးထိန်းနိုင်ပြီး ကျန်ရှိသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ကိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။



## ကြက်ခြေနီမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင်မြှင့်တင်မှု လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့နှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ ညနေ(၃)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မဟာဗန္ဓုလပန်းခြံအတွင်း Action Aid Myanmar မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံငလျင်ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းများ၊ INGOs / NGOs အဖွဲ့ အစည်းများနှင့်အတူ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင် မြှင့်တင်မှု ရက်သတ္တပတ် လူထုလှုပ်ရှားမှုတွင်ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လူထုလှုပ်ရှားမှုအစီအစဉ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်တို့ ဦးဆောင်သော ဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄၀) ဦးပူးပေါင်းပါဝင်ခဲ့ပါသည်။ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင် မြှင့်တင်မှုပြခန်းများသို့ လာရောက် လေ့လာကြည့်ရှုကြသော မိသားစုများအား ငလျင်အသိပညာပေး လက်ကမ်းစာစောင်များနှင့်နံရံကပ်ပိုစတာများ ဝေငှခြင်း၊ ငလျင်အကြောင်းသိကောင်းစရာ ဉာဏ်စမ်းပဟေဠိ အမေးအဖြေအစီအစဉ်များ ဖြင့် ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများကို ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ အခြားအဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လုပ်အားရှင်များ ဖြစ်ကြသော ဦးမြင့်ဝေ (ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး၊ ကချင်ပြည်နယ်)၊ ဦးအုန်းရွှေ (ဒုတိယတိုင်းကြက်ခြေနီတပ်ဖွဲ့မှူးဟောင်း၊ မန္တလေးတိုင်း)၊ ဦးမြင့်ကျော် (ရွှေဘိုမြို့နယ် တပ်ဖွဲ့မှူး)၊ ဦးစိုင်းမြင့်အေး (ဝန်းသိုမြို့နယ်တပ်ဖွဲ့မှူး)၊ ဦးဇော်ဝင်း (ဗန်းမော်မြို့နယ်အသင်းခွဲအမှုဆောင်)၊ ဦးလှမြင့်(ကြည့်မြင်တိုင်မြို့နယ် တပ်ဖွဲ့မှူးဟောင်း)၊ ဦးစိုးမြင့် (တပ်ခွဲမှူးဟောင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း)၊ ဦးသိန်းဝင်း(တပ်ခွဲမှူးဟောင်း၊ သုံးခွမြို့နယ်) နှင့် ဦးတင်ကြိုင်(တပ်ခွဲမှူးဟောင်း၊ မရမ်းကုန်းမြို့နယ်) တို့အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တစ်သက်တာအခမဲ့ ဆေးကုသခွင့် ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

**သင့်သွေးဖြင့် အသက်ကယ်ပါ**



# မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါလှုပ်ရှားဆောင်ရွက်မှုများ



ကန်ပိုက်တီ



မြဝတီ



တန့်ယန်း



မန္တလေး



လားရှိုး



တာချီလိတ်

## မူဆယ် (၁၀၅)မိုင်



မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မူဆယ်မြို့နယ်ကြက်ခြေနီအသင်းခွဲကြက်ခြေနီသနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးဆောင်သော ကြက်ခြေနီသနာပြု တပ်ဖွဲ့ဝင်(၅)ဦးတို့သည် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့က မူဆယ် ၁၀၅ မိုင် မနီပိန်းဂိတ်တွင် ခရီးသွားများအား အပူချိန်တိုင်းခြင်း၊ နာခေါင်းစည်းများ ဝေပေးခြင်း စသည့် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာရေးဌာန၊ ကရုဏာလူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သတင်းရရှိပါသည်။

## မြစ်ကြီးနား

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှူးခန်းမ၌ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)တို့ပူးပေါင်းပြီးCOVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့က ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြို့နယ်၊ မြစ်ကြီးနားတက္ကသိုလ်၊ မြစ်ကြီးနားနည်းပညာတက္ကသိုလ်၊ ဝိုင်းမော်မြို့နယ်တို့မှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် ကချင်အထူးစီမံချက်မှ ဝန်ထမ်းများ စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

## သံဖြူဇရပ်

၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်တပ်နယ်တွင် တပ်မတော်သားများနှင့် မိသားစုဝင်များအားCOVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီသနာပြုတပ်ဖွဲ့ဝင်များမှ ပူးပေါင်းကူညီဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

## တာချီလိတ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တာချီလိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဘမိုးမြင့်ဦးဆောင်သော ကြက်ခြေနီသနာပြုတပ်ဖွဲ့ဝင်(၁၀) ဦးတို့သည် မြန်မာနိုင်ငံရဲ့တပ်ဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှစတင်ပြီး မြန်မာတိုင်းနယ်စပ်အမှတ် (၁) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် တိုင်းတာခြင်းစသည့် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

## တမူး

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ တမူးခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းညွှတ် ဦးဆောင်သော ကြက်ခြေနီစေတနာ့လုပ်အားရှင် (၅)ဦးတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့က တမူးမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းကာ အိန္ဒိယနိုင်ငံဘက်မှ တမူးမြို့၊ နန်းဖာလုံဈေးသို့ ဈေးဝယ်လာရောက်ကြသူများအား ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် တိုင်းတာခြင်းစသည့် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ် ရောင်ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။